

မာတိကာ

၁။ ဆီးချိုရောဂါ တနေ့တာ	၁
၂။ အင်ဆူလင်ထိုးရသည့် ဆီးချိုသွေးချိုရောဂါရှင်တို့၏ တစ်နေ့တာဘဝ	၁၇
၃။ ဆီးချိုစင်တာ	၂၃
၄။ အမျိုးအစား(၂) ဆီးချိုသွေးချိုရောဂါကာကွယ်ဖို့ စောစောစတင်ဆောင်ရွက်ကြပါစို့	၃၃
၅။ ကိုယ်ဝန်ဆောင် ဆီးချိုရောဂါ(Gestational Diabetes Mellitus)	၄၃
၆။ ဆီးချိုရောဂါနှင့် တုပ်ကွေးရောဂါ	၅၀
၇။ မက်ဖော်မင် မနက်တစ်လုံး ညနေတစ်လုံး	၅၉
၈။ မက်ဖော်မင်၏ သွေးချိုကျစေတဲ့ ကောင်းကျိုးအပြင် Metformin : Beyond glycemc control	၆၅
၉။ ဆီးချိုရောဂါနှင့် အသည်းအဆီဖုံးရောဂါ (Diabetes Mellitus and Fatty Liver Disease)	၇၁
၁၀။ ဆီးချိုသွေးချိုရောဂါနှင့် လေငန်းရောဂါအကြောင်း	၇၇
၁၁။ ဆီးချိုသွေးချိုရောဂါ ပျောက်ကင်းနိုင်သလား	၈၉
၁၂။ အင်ဆူလင်ထိုးပြီး အသက်ဆက်ပါ	၉၅
၁၃။ ဆီးချိုဆေးသစ်များ	၁၀၁
၁၄။ ဥပုသ်စောင့်ခြင်းနှင့် ဆီးချိုသွေးချိုရောဂါ	၁၀၇
၁၅။ ပရိုဘိုင်းတစ်နှင့်ဆီးချိုရောဂါအကြောင်း (Probiotic)	၁၁၉

၁၆။ ဝေဝတ်စားနေတဲ့ Vitamin D	၁၂၉
၁၇။ ဆီးချိုသွေးချိုရောဂါနှင့် အယ်လ်ဒိုင်းမားသုဇယ်ပြန်ရောဂါ (Diabetes and Alzheimer's disease)	၁၃၉
၁၈။ ပိသားစုနှင့် ဆီးချိုသွေးချိုရောဂါအကြောင်း (Family and Diabetes)	၁၄၉
၁၉။ နေထိုင်မှုပုံစံနှင့် ဆီးချိုသွေးချိုရောဂါအကြောင်း (Lifestyle and Diabetes)	၁၅၇
၂၀။ ဆီးချိုရောဂါနှင့် စိတ်ဓာတ်	၁၆၉
၂၁။ သက်ကြီးရွယ်အိုများနှင့် ဆီးချိုရောဂါ	၁၇၇
၂၂။ အမျိုးသမီးများနှင့် ဆီးချိုသွေးချိုရောဂါ Women and Diabetes	၁၈၇